

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(အထခ)-၀၄-၀၅

**အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၆၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂) အရ
စာရင်းအထောက်အထားများ တင်ပြစေရန် သို့မဟုတ် ကြားနာစစ်ဆေးရန်အကြောင်းကြားစာ**

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ လူကြီးမင်း၏-----လုပ်ငန်းအပေါ် ၂၀ - ၂၀ ဘဏ္ဍာရေးနှစ်၊ -----

သုံးလပတ်အတွက် အထူးကုန်စည်ခွန် စည်းကြပ်ရန် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂ နှင့် အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆၊

ပုဒ်မခွဲ (က) တို့အရ ပေးပို့ထားသော သုံးလပတ်ကြေညာလွှာကို မှန်/မမှန် စိစစ်ရန် လိုအပ်ပါသဖြင့် လူကြီးမင်း

ကိုယ်တိုင်ဖြစ်စေ သို့မဟုတ် စာဖြင့်တာဝန် လွှဲအပ်ထားသည့် ကိုယ်စားလှယ်ဖြစ်စေ-----ရက်နေ့၊

နံနက်
မွန်းလွဲ

 -----နာရီ

အချိန်တွင် ဤရုံးသို့လာရောက်၍ အထောက်အထားများ၊ စာရင်းစာအုပ်၊ စာရွက်စာတမ်းများကို တင်ပြရန် အကြောင်း

ကြားပါသည်။

၂။ ဤအကြောင်းကြားစာအတိုင်း လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၇၊ ပုဒ်မခွဲ (ဂ)

အရ ရန်ငြိမ်မှု အထောက်အထားများကို အခြေပြု၍ အခွန်စည်းကြပ်ခြင်း၊ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၇၀ နှင့် ၇၃ တို့အရ

ဒဏ်ငွေတပ်ရိုက်ခြင်းနှင့် ပုဒ်မ ၇၈ အရ အရေးယူခြင်းတို့ကို ခံရဖွယ်ရှိကြောင်း အသိပေးအပ်ပါသည်။

ပေးပို့ရန် သတင်းအချက်အလက်အထောက်အထား စာရွက်စာတမ်းများ



မိတ္တူကို

ရုံးလက်ခံ

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး